

သတင်းထုတ်ပြန်ချက်
(၉-၁၀-၂၀၂၁ ရက်၊ နေပြည်တော်)

နိုင်ငံခြားသံရုံးများမှ သံတမန်အချို့နှင့် ကုလသမဂ္ဂရုံးများ၊ အထူးအေဂျင်စီများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ ပြည်ပနိုင်ငံများမှ အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် လွတ်တော်အမတ်များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ စိစစ်အတည်ပြုနိုင်ခြင်းမရှိသည့် သတင်းအရင်းအမြစ်များ၊ မြန်မာနိုင်ငံရှိ အစိုးရဆန့်ကျင်သူများနှင့် အကြမ်းဖက်အဖွဲ့အစည်းများထံမှရရှိသော လိုရာဆွဲသည့်စွပ်စွဲချက်များ၊ မှန်ကန်မှုမရှိသော တစ်ဖက်သတ် သတင်းအချက်အလက်များအပေါ် အခြေခံကာ ဝေဖန်ပြောကြားချက်များ/ ကြေညာချက်များ ထုတ်ပြန် နေမှုများကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကြားသိတွေ့ရှိရသည်။ ထို့ပြင် ပြည်ပနိုင်ငံများမှ အစိုးရ တာဝန်ရှိသူများနှင့် လွတ်တော်အမတ်အချို့တို့သည်လည်း တရားမဝင် အဖွဲ့အစည်းနှင့် အကြမ်းဖက် အဖွဲ့အစည်းများဖြစ်ကြသည့် ပြည်ထောင်စုလွတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ထိတွေ့ ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် ထောက်ခံအားပေးခြင်း၊ ၎င်းတို့၏ နိုင်ငံများ၌ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ် ခွင့်ပြုခြင်းနှင့် လွတ်တော်များက ဆုံးဖြတ်ချက်များ ချမှတ်အတည်ပြုခြင်းတို့ကို ပြုလုပ်လျက်ရှိကြကြောင်း တွေ့ရှိရသည်။

အထက်ဖော်ပြပါ အခြေအနေများနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများမှ အစိုးရ တာဝန်ရှိသူများ၊ လွတ်တော်အမတ်များအနေဖြင့် အဆိုပါအကြမ်းဖက်အုပ်စုများနှင့် ထိတွေ့ဆက်သွယ်ခြင်းနှင့် အကြမ်းဖက်အုပ်စုများကို သက်ဆိုင်ရာနိုင်ငံများ၌ ရုံးခန်းဖွင့်လှစ်ခွင့်ပြုခြင်းစသည့် လုပ်ရပ်များသည် အကြမ်း ဖက်ဝါဒကို အားပေးရာရောက်သည့်အပြင် မြန်မာနိုင်ငံ၌ စစ်မှန်ပြီးစည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ် တည်ဆောက်ရေးအတွက် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ထိခိုက်စေကာ အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ရာလည်း ရောက်သည့်အချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အလေးအနက်ထား ထောက်ပြ လိုသည်။ ထို့ပြင် အဆိုပါလုပ်ရပ်များသည် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများနှင့် လုပ်ငန်းစဉ်များကိုလည်း ချိုးဖောက်ရာ ရောက်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သံရုံးများနှင့် ကုလသမဂ္ဂရုံးများ၊ အဆိုပါ အကြမ်းဖက် အုပ်စု များနှင့် ဆက်သွယ်သည့်နိုင်ငံများမှ သက်ဆိုင်ရာအာဏာပိုင်များထံသို့ ပြင်းထန်စွာ ကန့်ကွက်ခြင်း၊ ၎င်းတို့၏နယ်မြေများကို အသုံးပြု၍ မြန်မာနိုင်ငံအပေါ် တရားမဝင်လှုပ်ရှားမှုများ၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်သည့် အဆိုပါအကြမ်းဖက်အုပ်စုများနှင့် ယင်းတို့၏ ဆက်စပ်အဖွဲ့များကို ထိတွေ့ဆက်သွယ်ခြင်း မပြုရန်၊ ထောက်ခံအားပေးခြင်းမပြုရန်နှင့် အဆိုပါ အကြမ်းဖက်သမားများနှင့် ၎င်းတို့၏ လုပ်ရပ်များကို စုံစမ်းစစ်ဆေးခြင်းနှင့် တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်ခြင်းတို့အပါအဝင် လိုအပ်သည့် တားဆီးမှု အစီအမံများ ဆောင်ရွက်ပေးရန်အတွက် ထပ်တလဲလဲ အသိပေးတိုက်တွန်းခဲ့သည့် တရားဝင်အကြောင်း ကြားစာ ပေးပို့ခဲ့မှုများကိုလည်း ထပ်လောင်းရည်ညွှန်းသည်။

အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒတို့၏ အသွင်သဏ္ဍာန်မျိုးစုံကို ရှုတ်ချသည့် မြန်မာ နိုင်ငံ၏ တစ်သမတ်တည်းဖြစ်သော ရပ်တည်ချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ထပ်လောင်းဖော်ပြလျက် အကြမ်းဖက်မှုကျူးလွန်သူများကို တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ကိုလည်း ထပ်လောင်းအတည်ပြုသည်။ နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် အကြမ်းဖက်ဝါဒနှင့်

အစွန်းရောက်ဝါဒတို့ကို လျစ်လျူရှုခြင်း မပြုကြရန်နှင့် အကြမ်းဖက်မှုများကို မြန်မာနိုင်ငံနှင့်အတူ လက်တွဲ တိုက်ဖျက်သွားရန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် စစ်မှန်စွာ မျှော်လင့်ကြောင်း ဖော်ပြအပ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၉ ရက်

Press Statement
(9-10-2021, Nay Pyi Taw)

The Ministry of Foreign Affairs has observed that on several occasions some diplomats from Foreign Missions, officials from the Offices of the United Nations, its specialized agencies and International Organizations, government officials and legislators from foreign countries have been issuing remarks/ statements regarding Myanmar's domestic political developments based on sweeping allegations, distorted and biased information emanating from unverifiable sources, anti-government and terrorist groups in Myanmar. Moreover, on some occasions, some foreign officials and legislators have made contacts and communications with representatives of the unlawful and terrorist associations – the Committee Representing Pyidaungsu Hluttaw (CRPH), the National Unity Government (NUG) and their subordinates, and extended support, inter alia, by allowing the establishment of representative offices in their territories and the adoption of resolution at Parliaments in support of these terrorist groups.

In light of the above circumstances, the Ministry wishes to underscore the fact that such contacts and communications made by some foreign government officials and parliamentarians with those terrorist groups and allowing the terrorists to open their establishments in respective territories could give rise to abetting terrorism, hamper the Government's efforts to establish a genuine and discipline-flourishing multiparty democratic system in Myanmar, and also lead to the interference in the internal affairs of a sovereign state. Such activities could also be tantamount to breaching the international counter-terrorism laws and practices.

The Ministry also wishes to refer to its previous official correspondences made to the diplomatic and the UN missions as well as to relevant authorities of countries having communications with those terrorist groups, by expressing strong protests and repeatedly reminding and advising them not to communicate, contact and support those terrorists and their affiliates to use their territories to carry out any illegal activities or terrorist acts against Myanmar, and to take all necessary preventive measures including investigation and legal actions against those terrorists and elements.

The Ministry reiterates Myanmar's consistent position of condemning terrorism and extremism in all their forms and manifestations and reaffirms its determination to take legal actions under existing laws against those committing terrorist acts. The Ministry sincerely hopes that the international community will not condone terrorism and extremism, and will join hands with Myanmar in the fight against all forms of terrorism.

Ministry of Foreign Affairs

Nay Pyi Taw

Dated. 9 October 2021